

子宫收缩力 / ~ ထု 子宫壁 / ~ ပေါက် 子宫口 / ~ ပြန်ချောင်း 输卵管 / ~ လည်တံ 子宫颈 / ~ လမ်း 阴道 / ~ လွှာ 子宫壁 / ~ ဝ 子宫口 / ~ အရွတ် 子宫韧带

သားခွဲ နှု၊ <tha: u'> 卵子: ~ ပြန်လမ်း 输卵管 / ~ အိမ် 卵巢

သားဦး နှု၊ <th- u: > ①头生儿: ~ ယောက်ျား 头胎儿子 / ~ မိန်းမ 头胎女儿 ②大儿子, 长子

သိ က၊ <thi'> ①知道, 了解, 懂得: 认识, 熟悉, 认出, 识别: ကျနော်သူ့ကို ~ ပါတယ်။ 我认识他。②懂事, 老练: ဤကလေးအရွယ်နှင့်မလိုက်အောင် ~ တတ်သည်။ 这孩子懂事懂得早。③精明, 会为自己打算: သူ့ဘက်ကျတော့တယ် ~ တယ်။ 他倒很会为自己打算。④(诗) = မသိ (省略了 မ 字)

သိကျိ က၊ <thi' kyon> (书) 知悉

သိကြား I က၊ <thi' kya: > 据悉, 听说 II နှု၊ <dh- gya: > 天帝: ~ ဘုံ 天堂

သိကြားပေါက် နှု၊ <dh- gya: baut> 亭阁尖顶上的窗洞(参见ပြာသာဒ်ထုတ် 图)

သိကြားပေါက်ပေါက် နှု၊ <dh-gya: paut paut> 一种石头

သိကြားပန်းလည်တိုင် နှု၊ <dh-gya: pan: le dain> 建筑物的中心柱

သိကြားမင်း နှု၊ <dh- gya: min: > 天帝释

သိကြားရေစင် နှု၊ <dh- gya: yei zin> 【植】 = ပေါင်ပွဲပင်

သိကြားလိမ္မာ က၊ <thi kya: lein ma> 乖, 懂事, 通情事理: ~ သောသူ 通情事理的人

သိကြားသက်သေ နှု၊ <thi' kya: thet thei> 目击者, 见证人

သိကျွမ်း က၊ <thi' kywan: /thi' kyun: > 熟识, 亲密

သိခင် နှု၊ <thi' khin/th-khin> (古)主人

သိစား က၊ <thi' sa: > (古)知晓(别人的需求)

သိစိတ် နှု၊ <thi' zeit> 自觉性, 觉悟

သိစပ်မြင်နဲ့ နှု၊ <thi' zat myin hnan' > (古) 通晓一切的能力

သိတင်း နှု၊ <dh- din: > ①持斋 ②(古)消息

သိတတ် က၊ <thi' dat> ①懂事 ②会为自己打算, 精明

သိထိလအက္ခရာ က၊ <thi' hti' la' et kh-ya> 缅文字母中不送气音, 如: က၊ဂ၊ဓ၊ဇ၊ည၊ဇ၊တ၊ဒ၊ပ၊ဗ၊ဗ။

သိထင် က၊ <thi' htin> 著名, 明显, 显著

သိနားလည် က၊ <thi' na: le> 知道, 了解, 明白

သိနေရုံ နှု၊ <thi' nei ron> 【佛】须弥山

သိနဲ့ က၊ <thi' hnan' > 熟悉, 熟知

သိမိ က၊ <thi' hmi' > 经历过某个时代或(某种)社会变革, 接触过当代的人、事、物

သိမြင် က၊ <thi' myin> 理解, 认识: ~ မှုသဘောတရား 认识论 / ~ အင်္ဂါ 感觉器官

သိမြော် က၊ <thi' hmyaw> (对事物、问题)了解, 洞悉

သိမှု နှု၊ <thi' hmu' > 知觉, 感觉: ~ ဆဲလ် 感觉细胞 / ~ နာဗ်ကြော 神经 / ~ အင်္ဂါ 感觉器官

သိမှတ် က၊ <thi' hmat> 注意到, 记住

သိယောင်ကားလုပ် က၊ <thi' yaun ga: lout> 佯装知道

သိရီ နှု၊ <thi' ri' > = သိရီ [巴]吉祥

သိရင်းစွဲ နှု၊ <thi' yin: zwe: > 早先认识的, 原先了解的: ~ မိတ်ဆွေများနှင့်ပြန်လည်တွေ့ရသည်။ 老朋友重相会。

သိရောင်းသိဝယ် နှု၊ <thi' yaun: thi' we> 公开的买卖

သိရိန် / သိရိန် နှု၊ <thi' rein / thi rein> (诗)吉祥

သိရိန္နရေ နှု၊ <thi' rein d-rei> (诗)吉祥

သိရှိ က၊ <thi' shi' > 知道, 了解, 熟悉: သူ့အကြောင်းမှု ~ တယ်။ 现在才知道他的情况。

သိလေသရက် နှု၊ <thi' lei tha' gon> 写作中用词恰当的优点

သိလေသနည်း နှု၊ <thi' lei tha' ni: > 一语双关的说法, 如လမ်းသိမှခရီးရောက်သည်။ 知其途径才能达到目的(句中的လမ်း: 有“道路”和“方法”两层意思)。

သိသာ က၊ <thi' dha> 清楚, 明显: သူ့စကားအရပို ~ လာတယ်။ 根据他的话, 更加清楚了。 / နိုင်ငံရေးအသိရေပညာအရည်အချင်းပါသိသာသာတိုးတက်လာသည်။ 政治觉悟和学识都有了明显的提高。 / ဒါလောက်ရှင်းပြောင် ~ လောက်ပါပြီ။ 作了这些介绍, 完全可以明白了。

သိသာထင်ရှား က၊ <thi' tha htin sha: > 明显, 显著

သိသိ က၊ <thi' dhi' > 齏粉般地

သိသိညက်ညက် က၊ <thi' dhi' nyet nyet> 齏粉般地: ~ ကြေသည်။ 碎如齏粉。

သိသိထင်ထင် က၊ <thi' dhi' htin din> 明显地

သိသိပြက်ပြက် က၊ <thi' dhi' pyet pyet> = သိသိထင်ထင်

သိသိမှုမှု က၊ <thi' dhi' mwa' mwa' > 齏粉般地

သိသိရ က၊ <thi' dhi' ya' ya' > ①懂事 ②明显

သိသိရာရာ က၊ <thi' dhi' ya ya> = သိသိရ

သိသိရရတူ နှု၊ <thi' dhi' ya' y-du' > 寒季最后两个月(ပြာ သိုလပြည့်ကျော်မှတပေါင်းလပြည့်အထိ 天气最冷)

သိသိရွပ်ရွပ် က၊ <thi' dhi' ywat ywat / thi' dhi' yut yut> (罕) = ရွပ်ရွပ်ချုံ့ချုံ့

သိဟောင်းကျွမ်းဟောင်း နှု၊ <thi' haun: kywan: haun: > 老朋友, 老相识, 老交情

သိ I က၊ <thi> ①穿, 串: ပန်းကုံး ~ သည်။ 串花环。②(做衣服时粗缝)纫上, 连上 ③唱(歌), 吟诵: သီချင်း ~ သည်။ 唱歌。 / ~ ရွတ် 吟(诗) ④作诗, 写文章: ကဗျာ ~ သည်။ 作诗。⑤擦过, 掠过: အနားကို ~ သွားသည်။ 从旁边擦过。⑥极远, 遥远, (一般不单用): ~ ခေါင်လှသော အရပ် 遥远的地方 ⑦衰弱, 能力衰退: မျက်စိ ~ သည်။ 视